

# မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	ဘာသာပြန်သူ၏ အတ္ထုပ္ပတ္တိ	၅
၂။	စာရေးသူ၏ အတ္ထုပ္ပတ္တိ	၇
၃။	အမှာစာ	၉
၄။	ဘာကြောင့် တရားအားထုတ်သင့်သလဲ	၁၃
၅။	သတိ၏ အရေးပါမှု	၂၈
၆။	ဓမ္မ၏ အရေးပါမှု	၄၂
၇။	အာနာပါနသတိပဋ္ဌာန်	၅၄
၈။	မေတ္တာဘာဝနာ	၆၇
၉။	ဘာဝနာကမ္မဋ္ဌာန်းနှင့် စိတ်ခံစားမှု	၈၀
၁၀။	ဘာဝနာကမ္မဋ္ဌာန်းနှင့် အတွေ့အကြုံ	၉၅
၁၁။	ဘာဝနာတရား ကျင့်သုံးခြင်း	၁၃၄
၁၂။	အတွေ့အကြုံကို မျှဝေခြင်း	၁၄၃
၁၃။	မေတ္တာပွားရကျိုး	၁၅၃
၁၄။	စိတ်ခံစားမှုနှင့် ဘာဝနာ	၁၇၁
၁၅။	အတွေးနှင့် ဘာဝနာ	၁၈၇
၁၆။	နေ့စဉ်ဘဝ ဘာဝနာ	၂၀၆
၁၇။	အနှစ်ချုပ်နှင့် နိဂုံး	၂၂၈